

ရေဂါမှတ်တမ်း	နား	yaw: ga hmat tan: > 病历
ရေဂါရွာ	ကား	yaw: ga sha > 检查病情
ရေဂါရွိ	နား	yaw: ga shin > 患者,病人
ရေဂါလဲစံ	ကား	yaw: ga le: sin > (罕)痊愈
ရေဂါလက္ခာဘာ	နား	yaw: ga let k-na > 痘状,症状
ရေဂါဝောနာ	နား	yaw: ga wei d-na > 痛病
ရေဂါဝယ်အားငါး	ကား	yaw: ga wut aun: > 疾病潜伏
ရေဂါသည်	နား	yaw: ga dhe > 病人,患者
ရေဂါအကြောင်းမြင်းရာ	နား	yaw: ga a- kyaun: khyin: ya > 痘情
ရေဂါအနာ	နား	yaw: ga a-na > 疾病
ရေဂုဏ္ဍာရွှေ	နား	yaw: gan d-ra' > [巴]病: ~ ကုၢ 瘟疫
ရေပေါ်	ကား	yaw: sat > 混合: ဆေးငါးမြှည် ~ ပေါ့ထားသော အားတိုးဆေး: 由五种药配制而成的滋补剂
ရေပေါ်ပေါ်ကို	ကား	yaw: sat phaut > 交配,配种: နိုင်းခြား မှသိုးပျိုးကောင်းများကိုနိုင်ငံတွင်ရှိသို့များနှင့် ~ ပေးသည်။ 用进 口良种羊与国内的羊配种。
ရေစွဲက်	ကား	yaw: swet > 换入: ရေနည်းနည်း ~ ထိုက်ပါအုံ။ 再换一点水吧!
ရေတိရေရာ	ကား	yaw: ti' yaw: ya > 杂七杂八,混杂: ဒိန္ဒိလာထဲ့တွေကတော့ ~ ပါပဲကွာ။ 今天捕到的鱼杂七 杂八各种鱼都有。 / ~ လုပ်မနေ့။ 别杂七杂八地都去 干。
ရေထွေး	ကား	yaw: htwei > 掺杂,混杂: ပြဿနာတို့သည်တဲ့ နှင့်တဲ့ ~ ယုက်တော်လျက်ရှိသည်။ 问题错综复杂。
ရေနယ်	ကား	yaw: ne > 搅拌
ရေနှီး	ကား	yaw: hni > = ရေနှော
ရေနှော	ကား	yaw: hnaw > 混杂,搅和,混合: သူ့ကြောင်း နှင့်သူ့ကြောင်းနှင့် ~ ထားသည်။ 把白糖和红糖混在一起了。 / လူအားမျှနှင့် ~ လိုသောအား 和群众打成一片的心愿 / ~ နေထိုင် 杂居在一起 / ~ ယုက်တော် 混杂
ရေနှောက်	ကား	yaw: hnaut > 搅混
ရေနယ်	ကား	yaw: hne > 搅拌
ရေပါး	နား	yaw: b-na' > [巴]种植
ရေပြုံး	ကား	yaw: pyun > = ရေပြု
ရေပြုံး	ကား	yaw: pyun > 混杂,混合: ~ မိုက်ပျိုးနည်း 混合种植法 / ဓမ္မာက်ဖုန့်သီးနှင့်ဝက်သားကို ~ ၏ချက်သည်။ 将冬瓜和猪肉合在一起炖。
ရေမာ	နား	yaw: ma' > ①[巴]毛 ⑧[英 Roma] 罗马: ~ ကတော်: 罗马数字 / ~ အကွဲရာ 罗马字母 / ~ ထိုး: 罗马 国家
ရေပောကား	နား	yaw: m-ka' hsa: > [巴·缅] 井盐
ရေမေ့	ကား	yaw: hmwei > 搅和,混合

ရောင်းယာင် ကျေး **yaw: yaun** 附和着：～ ရှင်နေရသည်။
只好跟着笑了起来。

ရောင်းယာင်ညာပါ ကျေး **yaw: yaun nya pa** 附和着
ရောင်းယာင်ပေါ်ယာင် ကျေး **yaw: yaun paw: yaun** 人云亦
云，随声附和

ရောင်းယာင်ဝါ နဲ့ **yaw: yaun wa da'** 尾巴主义

ရောင်းယာင်သွေးသောက် ကျေး **yaw: yaun thwei: dhaut** 附
和着：မကောင်းတယ်လို့၌၍သာ～ ပြုးလိုက်ရလေသည်။ 碍于面
子勉强附和地笑了-笑。

ရောယ်ကဲ ကျေး **yaw: shet** ①混合，混杂 ②与别人混在一起

ရောရွှေ I နဲ့ **yaw: ya** 混合物 II နဲ့ **yaw: ya** 混
合：～ ဆွဲး 各种菜混在一起的斋饭 III ကျေး **yaw:**
ya 混杂

ရောရိရောရွှေ / ရောရိရောရွှေ / ရောရိရောရွှေ I နဲ့ **yaw: yi' yaw:**
ya / **yaw: yi: yaw: ya** 混合物 II ကျေး **yaw: yi'**
yaw: ya / **yaw: yi: yaw: ya** 杂混，杂七杂八

ရောရွှေ ကျေး **yaw: yu'** = ရောယ်

ရောရွှေဝေးရဲ့ နဲ့ **yaw: yu' wa' ng: ye:** 【佛】地狱的第四层

ရောရွှေ ကျေး **yaw: yaw:** 混杂：အုတ်ခဲ～ ကျောက်ခဲ～
好坏混杂

ရောရွှေရည်ရည် ကျေး **yaw: yaw: yi yi** (古)随和，附和。
顺从

ရောရွှေဝေးဝေး ကျေး **yaw: yaw: win win** 打成一片，融洽

ရောရည် / ရောရည်း ကျေး **yaw: yi/ yaw: yi:** (古)随和，附
和

ရောရွှေကဲ ကျေး **yaw: shets** = ရောယ်

ရို့ I ဒါ **yo'** = စိုး/သူ～ မှာလဲ他们也…… /မောင်～၊
မောင်～၊ 兄弟们！ II ဒါ **yo'** 呼语语尾：ကိုယ်～၊
喂！ / အမိ～၊ 姑娘啊！ / သူငယ်ချင်～ 朋友们！

ရို့ထို့ရို့တို့ ကျေး **yo' ti: yo' to'** 拘谨，拘束：～ ဖြစ်နေ
တယ်။ 变得拘谨了。 / ～ ပင်လေဘယ်။ 拘谨地走了进来。
/ ～ ထိုင်နေတယ်။ 拘谨地坐着。

ရို့တို့ရှုန်တို့ ကျေး **yo' to' shan' tah'** 拘谨，羞涩，靦腆
= ရှို့တို့ရှုန်တို့

ရို့ရို့ ကျေး **yo' yo'** 拘谨，拘束：～ ကလေးထိုင်နေတယ်။
拘谨地坐着。 / သူရှုံးချေဘူးပေါ်～ ဖြစ်နေတယ်။ 到了她
面前就变得拘谨了。

ရို့ကျိုး ကျေး **yo kyo:** 恭敬：ဆောက်ကို～ ပါဝယ်။ 对老师很
恭敬。

ရို့ခဲ ကျေး **yo kha'** 恭敬

ရို့သုတေသန ကျေး **yo hnyut** 恭敬，尊敬；低下头表示尊敬

ရို့ထာရိပို့ပို့က် နဲ့ **to ta ri pon hneit set** [英·缅 rotary-
+ print] 滚筒印刷机